

မာတိကာ

● စေတနာစကား

● အမှာစကား

၁။	နေတတ်ရင် ကျေနပ်စရာပါ	၁
၂။	နေတတ်ရင် ကျေနပ်စရာပါ - ၂	၃
၃။	နေတတ်ရင် ကျေနပ်စရာပါ - ၃	၇
၄။	ဒီနေ့	၁၉
၅။	တစ်ယောက်တည်းပါပဲ	၂၁
၆။	အရာရာဟာ ဧည့်သည်ပါ	၂၃
၇။	ချမ်းသာခြင်းဆိုတာ တွေးတောခြင်းကနေ စတာပါ	၂၇
၈။	အနာဂတ်မှာ သင်နှောင်တမရအောင်အကြံပြုချက်များ	၃၁
၉။	စမတ်ကျကျ နေထိုင်မှု	၄၃
၁၀။	ဘဝကို ညီမျှခြင်းဖြစ်အောင် ဘယ်လိုနေမလဲ	၅၃
၁၁။	အလှဆုံးပြင်ပြီးမှ နှစ်သစ်ကိုသွားမယ်	၆၁
၁၂။	ဆုံးဖြတ်ချက်တွေ	၆၇
၁၃။	ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း	၇၉
၁၄။	ကျဆင်းနေပြီဆိုရင်	၈၇
၁၅။	စိတ်ဖိစီးမှု	၉၉
၁၆။	လူ့တန်ဖိုး လူ့လောဘ	၁၀၃
၁၇။	ဘဝနေနည်း (၁၀) မျိုး	၁၁၁